

**အာဆီယံ-ဂျပန် လွတ်လပ်သောကုန်သွယ်မှုဒေသပင်ရင်းနှီးငွေစည်းမျဉ်း**

**စည်းမျဉ်း (၂၃)**

**အဓိပ္ပါယ်ဖွင့်ဆိုချက်များ**

ဤအခန်းအတွက်အသုံးအနှုန်းများမှာ-

- (က) **ကုန်တင်ပို့သူ** ဆိုသည်မှာ ပို့ကုန်တင်ပို့သည့်နိုင်ငံအတွင်းမှကုန်တင်ပို့သောဒေသခံ (သို့မဟုတ်) တရားဥပဒေ အရနေထိုင်ခွင့်ရှိသူကို ဆိုလိုသည်။
- (ခ) **အဖွဲ့ဝင်နိုင်ငံ၏သင်္ဘောများ (သို့မဟုတ်) အဖွဲ့ဝင်နိုင်ငံ၏ရေယာဉ်များ** ဆိုသည်မှာအောက်ပါ သင်္ဘောများနှင့်ရေယာဉ်များကိုဆိုလိုသည်-
  - (၁) အဖွဲ့ဝင်နိုင်ငံ၌မှတ်ပုံတင်ထားသော သင်္ဘောများ
  - (၂) အဖွဲ့ဝင်နိုင်ငံ၏နိုင်ငံတော်အလံလွှင့်တင်ထားသော သင်္ဘောများ
  - (၃) နိုင်ငံသားများမှ အနည်းဆုံး ၅၀%ပိုင်ဆိုင်သောသင်္ဘောများ
  - (၄) သင်္ဘောအကြီးအကဲ၊ အရာရှိများနှင့် သင်္ဘောသားများ စုစုပေါင်း၏အနည်းဆုံး ၇၅%သည် တစ်နိုင်ငံ သို့မဟုတ် တစ်နိုင်ငံထက်ပိုသော အဖွဲ့ဝင်နိုင်ငံမှနိုင်ငံသားများဖြစ်သော သင်္ဘောများ
- (ဂ) **ယေဘုယျလက်ခံသည့်ဘဏ္ဍာရေးစည်းမျဉ်းများ** ဆိုသည်မှာအခွန်များ၊ငွေကြေး၊ကုန်ကျစရိတ်များ၊ ပိုင်ဆိုင်မှုများနှင့်အကြွေး၊သတင်းအချက်အလက်များပေးခြင်း၊ဘဏ္ဍာရေးအခြေအနေအတွက်ကြိုတင်ပြင်ဆင်ခြင်းတို့ကို ဆိုလို သည်။
- (ဃ) **ကုန်ပစ္စည်း** ဆိုသည်မှာမည်သည့်ကုန်စည်၊ထုတ်ကုန်၊ပစ္စည်း သို့မဟုတ် အရာဝတ္ထုများကိုဆိုလိုသည်။
- (င) **ပုံတူနှင့်အစားထိုးပါဝင်ပစ္စည်းများ** ဆိုသည်မှာအမျိုးအစားနှင့်အရည်အသွေးတူ အရာဝတ္ထုပစ္စည်းများသည် နည်းပညာနှင့်ရုပ်ပိုင်းဆိုင်ရာအရည်အသွေးတူညီပြီးပင်ရင်းဒေသထောက်ခံချက်အတွက်အခြားပစ္စည်းနှင့် ခွဲခြား၍မရသော ပစ္စည်းများကိုဆိုလိုသည်။
- (စ) **ကုန်တင်သွင်းသူ**ဆိုသည်မှာကုန်တင်သွင်းသည့်နိုင်ငံအတွင်းသို့ကုန်ပစ္စည်းတင်သွင်းသူဒေသခံ (သို့မဟုတ်) ဥပဒေအရနေထိုင်ခွင့်ရှိသူကိုဆိုလိုသည်။
- (ဆ) **အရာဝတ္ထုပစ္စည်းများ** ဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုထဲ၌ပါဝင် ကုန်ပစ္စည်းထုတ်လုပ်မှု၌ အသုံးပြုသော (သို့) ထည့်သွင်းသော မည်သည့် အရာဝတ္ထုပစ္စည်းမဆို (သို့) အခြားကုန်ပစ္စည်းကို ထုတ်လုပ်ရာ၌ အသုံးပြုသော မည်သည့် အရာဝတ္ထုပစ္စည်းကိုမဆို ဆိုလိုသည်။
- (ဇ) **ပင်ရင်းကုန်စည် (သို့) ပင်ရင်းပစ္စည်း** ဆိုသည်မှာ ဤအခန်း၏ သတ်မှတ်ချက်များနှင့်အညီ ပင်ရင်းကုန်ပစ္စည်း အဖြစ် အရည်အချင်းကိုက်ညီသော ကုန်စည်တစ်ခု (သို့) ပစ္စည်းတစ်ခုကို ဆိုလိုသည်။
- (ဈ) **သယ်ယူပို့ဆောင်ရန်နှင့်သင်္ဘောတင်ရန်ထုတ်ပို့ပစ္စည်းများနှင့်ကွန်တိန်နာများ** ဆိုသည်မှာ လက်လီရောင်းချ ရန်အတွက် အသုံးပြုသော ကွန်တိန်နာနှင့် ပစ္စည်းများနှင့်မတူညီဘဲ သယ်ယူပို့ဆောင်စဉ်နှင့် သင်္ဘောတင် စဉ်ကာလအတွင်း ကုန်ပစ္စည်းကို ကာကွယ်ရန် အသုံးပြုသော ကုန်ပစ္စည်းများကို ဆိုလိုသည်။
- (ည) **အကောက်ခွန်သက်သာခွင့်** ဆိုသည်မှာ အပိုဒ် ၁၆ ၏ စာပိုဒ် ၁ နှင့်အညီ ပို့ကုန်တင်ပို့သည် အဖွဲ့ဝင် နိုင်ငံ၏ ပင်ရင်းကုန်ပစ္စည်းအတွက် လျှောက်ထားနိုင်သော အကောက်ခွန်နှုန်းထားကိုဆိုလိုသည်။

(ဋ) ထုတ်လုပ်မှု ဆိုသည်မှာ စိုက်ပျိုးခြင်း၊ သတ္တုတူးပေးခြင်း၊ ရိတ်သိမ်းခြင်း၊ စိုက်ပျိုးမွေးမြူခြင်း၊ စိုက်ပျိုးမွေးမြူခြင်း၊ သားဖောက်ခြင်း၊ နှုတ်သိမ်းခြင်း၊ စုစည်းခြင်း၊ စုဆောင်းခြင်း၊ ဖမ်းဆီးခြင်း၊ ငါးများခြင်း၊ ထောင်ချောက်ဆင်ခြင်း၊ အမဲလိုက်ခြင်း၊ စက်ရုံမှထုတ်လုပ်ခြင်း၊ ထုတ်လုပ်ခြင်း (သို့) တပ်ဆင်ခြင်းတို့ ပါဝင်သော ကုန်ပစ္စည်း ထုတ်လုပ်မှုနည်းလမ်းများကို ဆိုလိုသည်။

**စည်းမျဉ်း (၂၄)**

**ပင်ရင်းကုန်စည်များ**

ဤသဘောတူစာချုပ်ပါ ရည်ရွယ်ချက်များအတွက် ကုန်စည်တစ်ခုသည် အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပင်ရင်း ကုန်စည်အဖြစ် အရည်အချင်းပြည့်မီရန် ကုန်စည်တစ်ခုသည် -

- (က) အပိုဒ် ၂၅ တွင် ဖော်ပြထားသည့်အတိုင်း အဖွဲ့ဝင်နိုင်ငံတစ်ခုအတွင်း အပြည့်အဝပါဝင်ခြင်း (သို့) လုံးဝထုတ်လုပ်ခြင်းဖြစ်ရမည်။
- (ခ) ပင်ရင်းမဟုတ်သည့် ကုန်ပစ္စည်းများကို အသုံးပြုသည့်အခါ အပိုဒ် ၂၆ ၏ လိုအပ်ချက်များနှင့်ပြည့်မီ ရသည်။
- (ဂ) တစ်နိုင်ငံ (သို့) တစ်နိုင်ငံထက်ပိုသော အဖွဲ့ဝင်နိုင်ငံများ၏ ပင်ရင်းထုတ်ကုန်များမပါဝင်သော အဖွဲ့ဝင်နိုင်ငံအတွင်း လုံးဝထုတ်လုပ်ခြင်းဖြစ်ရမည်။ ထို့အပြင် ဤအခန်းပါအခြားသက်ဆိုင်ရာ လိုအပ်ချက်များနှင့်ကိုက်ညီရမည်။

**စည်းမျဉ်း (၂၅)**

အပြည့်အဝ ပါဝင်သော (သို့) ထုတ်လုပ်သော ကုန်စည်များ အပိုဒ် ၂၄ ၏ စာပိုဒ် (က)ပါ ရည်ရွယ်ချက်များ အတွက် အောက်ပါတို့ကို အဖွဲ့ဝင် နိုင်ငံအတွင်း အပြည့်အဝပါဝင်သော (သို့) ထုတ်လုပ်သော ကုန်စည်အဖြစ် ယူဆ နိုင်သည် -

- (က) အဖွဲ့ဝင်နိုင်ငံအတွင်း စိုက်ပျိုးသော ရိတ်သိမ်းသော၊ ခူးယူသော၊ စုဆောင်းရရှိသော အပင်နှင့် အပင် ထွက်ပစ္စည်းများ မှတ်ချက်။ ။ဤစာပိုဒ်ပါ ရည်ရွယ်ချက်များအတွက် အပင်ဟူသော ဝေါဟာရသည် အသီး၊ ပန်း များ၊ ဟင်းသီးဟင်းရွက်များ၊ ပင်လယ်ရေမှော်ပင်များ၊ မှိုများနှင့် သက်ရှိအပင်များ ပါဝင်သော အပင်အားလုံးကို ဆိုလိုသည်။
- (ခ) အဖွဲ့ဝင်နိုင်ငံအတွင်း မွေးဖွားကြီးပြင်းသော တိရစ္ဆာန်များ မှတ်ချက်။ ။စာပိုဒ် (ခ)နှင့် (ဂ)ပါ ရည်ရွယ်ချက်များအတွက် တိရစ္ဆာန်ဟူသော ဝေါဟာရသည် နို့တိုက်သတ္တဝါများ၊ ငှက်ဖျား၊ ငါးများ၊ အခွံမာရေနေသတ္တဝါများ၊ တွားသွားသတ္တဝါ များ၊ ဘတ်တီးရီးယားနှင့် ဗိုင်းရပ်များပါဝင်သော သက်ရှိ တိရစ္ဆာန်အားလုံးနှင့် အကျုံးဝင်သည်။
- (ဂ) အဖွဲ့ဝင်နိုင်ငံအတွင်း တိရစ္ဆာန် အရှင်များမှ ရရှိသော ကုန်ပစ္စည်းများ
- (ဃ) အဖွဲ့ဝင် နိုင်ငံအတွင်း လုပ်ဆောင်သော အမဲလိုက်ခြင်းတို့မှ ရရှိသော ကုန်ပစ္စည်းများ

- (င) အဖွဲ့ဝင်နိုင်ငံ၏ မြေဆီလွှာ၊ ရေ၊ ပင်လယ်ကြမ်းပြင် (သို့) ပင်လယ်ကြမ်းပြင်အောက်မှ ရရှိသော (သို့) ထုတ်ယူရရှိသော စာပိုဒ် (က) မှ (ဃ) အတွင်း မပါဝင်သော သတ္တုတွင်းထွက်နှင့် အခြား သဘာဝအရင်းအမြစ်ပစ္စည်းများ
- (စ) ပိုင်နက်ပြင်ပရှိ ရေ၊ ပင်လယ်ကြမ်းပြင် (သို့) ပင်လယ်ကြမ်းပြင်အောက်မှ ရရှိသော ကုန်ပစ္စည်းများ (အဖွဲ့ဝင်နိုင်ငံ၏ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အညီ ပိုင်နက်ပြင်ပရှိ ရေ၊ ပင်လယ်ကြမ်းပြင် (သို့) ပြင်လယ်ကြမ်းပြင်အောက်တွင် ရှာဖွေခွင့်ရှိသော အဖွဲ့ဝင်နိုင်ငံ၏) မှတ်ချက်။ ။ကုလသမဂ္ဂ ပင်လယ်ရေကြောင်း ဥပဒေ အောက်ရှိ ဥပဒေများ ပါဝင်သော အပြည်ပြည်ဆိုင်ရာဥပဒေအောက်ရှိ အဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးနှင့် တာဝန် ဝတ္တရားများကို ထိခိုက်မှုမရှိစေရ။
- (ဆ) အဖွဲ့ဝင်နိုင်ငံ၏ ပိုင်နက်ပင်လယ်ပြင်ပတွင် အဖွဲ့ဝင်နိုင်ငံ၏ ရေယာဉ်မှ ပင်လယ်ငါးဖမ်းခြင်းနှင့် အခြားပင်လယ်ရေထွက်ပစ္စည်းများရရှိသော ကုန်ပစ္စည်းများ
- (ဇ) စာပိုဒ် (ဆ)တွင် ဖော်ပြထားသော ကုန်ပစ္စည်းများမပါဝင်သည့် အဖွဲ့ဝင်နိုင်ငံ၏ စက်ရုံသင်္ဘောမှ ထုတ်လုပ်သော (သို့) ပြင်ဆင်သော ကုန်ပစ္စည်းများ
- (ဈ) မူရင်းပစ္စည်း အဖြစ်တာရှည်တည်ရှိရန်၊ (သို့) ပြင်ဆင်ရန် (သို့) သိုလှောင်ထားရန် မဖြစ်နိုင်ဘဲ၊ စွန့်ပစ်ရန် ကုန်ကြမ်းအဖြစ်နှင့် တစ်စိတ်တစ်ပိုင်းအဖြစ် အသုံးပြုရန်နှင့် ပြန်လည်အသုံးပြုရန်အတွက် သာအသုံးဝင်သော အဖွဲ့ဝင်နိုင်ငံအတွင်းမှ စုစည်းရရှိသော ပစ္စည်းများ
- (ည) အဖွဲ့ဝင်နိုင်ငံအတွင်း သတ္တုတူးဖော်ခြင်း၊ စိုက်ပျိုးခြင်း၊ ဆောက်လုပ်ခြင်း၊ သန့်စင်ခြင်း၊ မီးရှို့ခြင်းနှင့် မိလ္လာအညစ်ကြေးလုပ်ငန်းများ (သို့) စားသုံးခြင်းမှရရှိပြီး စွန့်ပစ်ရန် (သို့) ကုန်ကြမ်းအဖြစ်သာ ပြန်လည်အသုံးပြုရန် သင့်တော်သော စက်ရုံမှ ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းများမှ ရရှိသည့် ဖြတ်စနှင့် အလေအလွင့်ပစ္စည်းများ
- (ဋ) စာပိုဒ် (က) မှ (ည) အထိ ဖော်ပြထားသော ကုန်ပစ္စည်းများမှအပ အဖွဲ့ဝင်နိုင်ငံအတွင်း ထုတ်လုပ်သော (သို့) ရရှိသော ကုန်ပစ္စည်းများ

**စည်းမျဉ်း (၂၆)**

**တစ်စိတ်တစ်ပိုင်းပါဝင်သော (သို့) ထုတ်လုပ်သော ကုန်ပစ္စည်းများ**

၁။ အပိုဒ်(၂၄)၏ စာပိုဒ်(ခ) ၏ရည်ရွယ်ချက်များအတွက် ကုန်ပစ္စည်းတစ်ခုသည် အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပင်ရင်းကုန်ပစ္စည်းအဖြစ်အရည်အချင်းကိုက်ညီရမည်-

- (က) ကုန်စည်တစ်ခုသည် အပိုဒ် ၂၇တွင် တွက်ချက်သည့် ပုံသေနည်းအတိုင်း ဒေသတွင်း တန်ဖိုးပါဝင်မှု (RVC)အနည်းဆုံး ၄၀% ပါဝင်ရမည်ဖြစ်ပြီး နောက်ဆုံးထုတ်လုပ်မှုသည် အဖွဲ့ဝင်နိုင်ငံ အတွင်း တွင်ဖြစ်ရမည်(သို့)
- (ခ) ကုန်ပစ္စည်းထုတ်လုပ်မှုတွင်အသုံးပြုသော ပင်ရင်းမဟုတ်သည့် ကုန်ပစ္စည်းများအားလုံးသည် စည်းဝါးညီစနစ်(Harmonized System) ၏ ဂဏန်းလေးလုံးအဆင့် ၌ ကုန်ပစ္စည်း ပြောင်းမှတ် ကျောက်တွင်ပြောင်းလဲရမည်။

မှတ်ချက်။ ဤ အပိုဒ်ခွဲ၏ ရည်ရွယ်ချက်များအတွက် စည်းဝါးညီစနစ် သည် နောက်ဆက်တွဲ၂ တွင် ဖော်ပြထားသည့် ကုန်ပစ္စည်း အမျိုးအစား ခွဲခြားမှုစည်းမျဉ်း ကို အခြေခံ သည်။

အဖွဲ့ဝင်နိုင်ငံ၏ ပင်ရင်းကုန်စည် အဖြစ် အရည် အချင်းညီ/မညီ ကို ဆုံးဖြတ်သောအခါ ကုန်ပစ္စည်းတင်ပို့သူသည် အပိုဒ်ခွဲ(က)(သို့)(ခ) ကို အသုံးပြု/မပြုဆုံးဖြတ်ချက်ကိုခွင့်ပြုရမည်။

၂။ စာပိုဒ်(၁)တွင်ဖော်ပြထားသော်လည်း ကုန်ပစ္စည်းခွဲခြားသတ်မှတ်မှုစည်းကမ်းနှင့် ကိုက်ညီသော ကုန်ပစ္စည်း တစ်ခုသည် နောက်ဆက်တွဲ(၂)တွင် ဖော်ပြထားသည့် ကုန်ပစ္စည်းသတ်မှတ်မှုစည်းမျဉ်းနှင့်ညီညွတ်ပါက ပင်ရင်း ကုန်စည်အဖြစ်သတ်မှတ်နိုင်သည်။ကုန်စည်သတ်မှတ်မှုစည်းမျဉ်းသည် RVC အခြေခံသော ပင်ရင်းဒေသ စည်းမျဉ်း၊ CTC ကိုအခြေခံသော ပင်ရင်းဒေသစည်းမျဉ်းထုတ်လုပ်မှု(သို့) လုပ်ဆောင်မှု အစီအစဉ်သတ်မှတ်မှု (သို့)အဆိုပါ အချက်များ ကိုပေါင်းစပ်ခြင်းပြုရာတွင် အဖွဲ့ဝင်နိုင်ငံတိုင်းသည် ကုန်ပစ္စည်းတင်ပို့သူအား ကုန်ပစ္စည်း တစ်ခုကို အဖွဲ့ဝင်နိုင်ငံ၏ပင်ရင်းကုန်စည် အဖြစ် အရည်အချင်း ကိုက်ညီ/မညီ ဆုံးဖြတ်ရေးအတွက်မည်သည့် စည်းမျဉ်းကို အသုံးပြုမည်ဟူသည့်ဆုံးဖြတ်ချက်ကိုလက်ခံရမည်။

၃။ အပိုဒ်ခွဲ(၁)(က)နှင့် RVC သတ်မှတ်သော နောက်ဆက်တွဲ(၂)တွင် ပြဌာန်းထားသည့် ကုန်စည် သတ်မှတ်မှု စည်းမျဉ်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် စည်းမျဉ်း(၂၇)တွင်ပြဌာန်းထားသည့် ပုံသေနည်းကို အသုံးပြု တွက်ချက် ထားသော ကုန်ပစ္စည်း ၏ RVC လိုအပ်သည်။

၄။ အပိုဒ်ခွဲ(ခ)နှင့်နောက်ဆက်တွဲ(၂)ပါ ပြဌာန်းထားသည့် ကုန်စည်သတ်မှတ်မှုစည်းမျဉ်းဆိုင်ရာ ရည်ရွယ် ချက်များအတွက် CTC ကိုအခြေခံတွက်ချက်သည့် ပစ္စည်းများ (သို့) ထုတ်လုပ်မှု (သို့)လုပ်ဆောင်မှု အစီအစဉ်များ ကို ပင်ရင်းမဟုတ်သည့် ကုန်စည်များအတွက် လျှောက်ထားအသုံးပြုနိုင်သည်။

၅။ ဤအခန်းပါ ရည်ရွယ်ချက်များ အတွက် နောက်ဆက်တွဲ(၃) ကို အသုံးပြုရမည်။

**စည်းမျဉ်း (၂၇)**

**ပြည်တွင်းပါဝင်မှုကိုတွက်ချက်ခြင်း**

၁။ ကုန်ပစ္စည်း၏ပြည်တွင်းပါဝင်မှုတန်ဖိုးကိုအောက်ပါအတိုင်းတွက်ချက်နိုင်သည်-

$$RVC = \frac{FOB - VNM}{FOB} \times 100\%$$

၂။ FOB ဟူသောစကားရပ်မှာကုန်ပစ္စည်း၏သင်္ဘောပေါ်အရောက်တန်ဖိုးကိုဆိုလိုသည်။

RVC ဟူသောစကားရပ်မှာကုန်ပစ္စည်း၏ပြည်တွင်းပါဝင်မှုတန်ဖိုးဖြစ်ပြီး % ဖြင့်ဖော်ပြနိုင်သည်။

၃။ VNM ဆိုသည်မှာကုန်ပစ္စည်းထုတ်လုပ်ရာတွင်အသုံးပြုသော ပြည်တွင်းထုတ်ကုန်မဟုတ်သည့် ကုန်ပစ္စည်း များ၏ တန်ဖိုးဖြစ်သည်။

၄။ ကုန်ပစ္စည်းထုတ်လုပ်ရာတွင်အသုံးပြုသော ပင်ရင်းမဟုတ်သော ကုန်စည်များအတွက် တန်ဖိုး တွက်ချက် ရာတွင် -

(က) အကောက်ခွန်တွက်ချက်မှုဆိုင်ရာသဘောတူစာချုပ် အရသတ်မှတ်နိုင်ပြီး၎င်းတွင် ပို့ဆောင်စရိတ်၊ အာမခံကြေးနှင့်လိုအပ်ပါက ထုတ်ပိုးစရိတ်နှင့် ကုန်ပစ္စည်းထုတ်လုပ်သူထံသို့ကုန်ပစ္စည်းတင်ပို့ရာ တွင် ကုန်ကျသည့် အခြားစရိတ် များပါဝင်သည်။

(ခ) အကယ်၍ အဆိုပါတန်ဖိုးကို ကြိုတင်တွက်ချက်နိုင်ခြင်းမရှိပါက အဆိုပါတန်ဖိုး သည် ကုန်ပစ္စည်း အတွက် ပထမဆုံး ပေးချေရသည့် ပထမဆုံး ပေးချေရမည့် ပထမဆုံးမမျှော်မှန်းနိုင်သော ဈေးနှုန်းဖြစ်ပြီး အဆိုပါတန်ဖိုးတွင် ကုန်ပစ္စည်းအား ဝိုဒေါင်မှ ထုတ်လုပ်မည့်သူထံသို့ ပို့ဆောင်ရာ တွင် ကုန်ကျမည့် ပို့ဆောင်စရိတ်၊အာမခံကြေးနှင့် ထုတ်ပို့ခြင်းကဲ့သို့ အခြားမမျှော်မှန်းနိုင်သည့် ကုန်ကျစရိတ်များ ကို ပယ်ထုတ်ရမည် ဖြစ်ပါသည်။

၅။ ကုန်ပစ္စည်း ၏ပင်ရင်းမဟုတ်သည့် ကုန်ပစ္စည်းတန်ဖိုးတွင် ကုန်ပစ္စည်းထုတ်လုပ်ရာတွင် အသုံးပြုသော ပင်ရင်း မဟုတ်သည့် ကုန်ပစ္စည်းများ၏တန်ဖိုးမပါဝင်ပါ။

၆။ ကုန်ပစ္စည်း(သို့) ပင်ရင်းမဟုတ်သော ကုန်စည်များ၏ တန်ဖိုး ကို အကောက်ခွန်တန်ဖိုးဆုံးဖြတ်ခြင်းဆိုင်ရာ သဘောတူစာချုပ်အရ ဆုံးဖြတ်ရာတွင် ပြည်တွင်းဆောင်ရွက်မှုများ(သို့) ပြည်တွင်းဆောင်ရွက် မှုများမရှိသည့် ကိစ္စရပ် များအတွက် အသုံးပြုနိုင်သည်။

**စည်းမျဉ်း (၂၈)**

**ဘောင်မဝင်ကုန်ကြမ်းပါဝင်တွက် ချက်မှုစည်းမျဉ်း**

၁။ ကုန်စည်တစ်ခုသည် စည်းမျဉ်း(၂၆) အပိုဒ်ခွဲ ၁(ခ) ၏ လိုအပ်ချက်များ ကို မပြည့်မီပါက (သို့) နောက်ဆက်တွဲ ၂ တွင်ဖော်ပြထားသည့် လက်ခံနိုင်သော ကုန်စည်အမယ်ပြောင်းပင်ရင်းနိုင်ငံစည်းမျဉ်းအရ ပင်ရင်းကုန်ပစ္စည်းအဖြစ် မှတ်ယူနိုင်သည်-

(က) H.S code အခန်း ၁၆၊၁၉၊၂၀၊၂၂၊၂၃၊၂၈ မှ ၄၉ အထိ နှင့် ၆၄ မှ ၉၇ အထိ ကုန်ပစ္စည်းထုတ်လုပ်ရာတွင် အသုံးပြုသော ပင်ရင်းမဟုတ်သည့် ကုန်ပစ္စည်းများ ၏ စုစုပေါင်းတန်ဖိုး သည့် လိုအပ်သည့် ကုန်ပစ္စည်း အုပ်စုပြောင်း အတိုင်း ဆောင်ရွက်ခြင်း မပြုခြင်း သည် FOB တန်ဖိုး ၏ ၁၀% ထက် မကျော်လွန်ပါက

(ခ) H.S အခန်း ၁၈ နှင့် ၂၁ အောက် ၍ သတ်မှတ်ထား သော ကုန်စည် ကိစ္စတွင် ကုန်စည် ထုတ်လုပ်ရာ ၍ အသုံးပြုသော ပင်ရင်းစုစုပေါင်းတန်ဖိုး သည် နောက်ဆက်တွဲ ၂ တွင် သတ်မှတ်ထား သည့် အတိုင်း FOB တန်ဖိုး ၏ ၁၀% (သို့) ၇% ထက်မပိုသော အခါ

(ဂ) H.S အခန်း၅၀ မှ ၆၃ အထိ ကုန်ပစ္စည်းများအတွက် မူ ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုထားသော ပင်ရင်းမဟုတ်သည့် ကုန်ပစ္စည်း များ ၏ အလေးချိန်သည် ကုန်ပစ္စည်း စုစုပေါင်း အလေးချိန် ၏ ၁၀% ထက်မပိုသော အခါ

၂။ ပင်ရင်းမဟုတ်သည့် ကုန်ပစ္စည်းများ ၏ တန်ဖိုးသည် ကုန်ပစ္စည်း ၏ မည်သည့် ပြည်တွင်းပါဝင်မှုတန်ဖိုး ကိုအခြေခံသည့် ပင်ရင်းနိုင်ငံစည်းမျဉ်းအတွက် ပင်ရင်းမဟုတ်သည့် ကုန်ပစ္စည်း များ တန်ဖိုးတွင် ပါဝင်ရမည် ဖြစ်သည်။

**စည်းမျဉ်း(၂၉)**

**ပေါင်းစပ်ထုတ်လုပ်ခြင်း**

အခြားအဖွဲ့ဝင်နိုင်ငံ၏ ကုန်ပစ္စည်း ကိုအသုံးပြုလျက် အဖွဲ့ဝင်နိုင်ငံတစ်ခုမှ ကုန်ချော ဖြစ်သည် အထိ ထုတ်လုပ် ပါက ထိုကုန်စည် ကို နောက်ဆုံး ထုတ်လုပ်သည့် နိုင်ငံ ၏ ဒေသ ထွက် ကုန်အဖြစ်သတ်မှတ်ရမည်။

**စည်းမျဉ်း(၃၀)**

**ပြည့်စုံမှု မရှိသည့် ဆောင်ရွက်ချက်များ**

ကုန်စည် တစ်ခုကို အောက်ဖော်ပြပါ အချက်များ ကြောင့် CTC ကန့်သတ်ချက်(သို့) ထုတ်လုပ်မှု ဖြစ်စဉ် ဆောင်ရွက်ချက်များ နှင့် ကိုက်ညီသည်ဟု မယူဆရ-

- (က) သယ်ယူပို့ဆောင်ခြင်းနှင့်သိုလှောင်မှုပြုစဉ်ကာလအတွင်း ကုန်ပစ္စည်းအား ပုပ်သိုး ပျက်စီးမှု မဖြစ်စေရန်ပြုပြင်စီမံခြင်း(အခြောက်ခံခြင်း၊အေးခဲခြင်း၊ဆားရည်စိမ်ခြင်းနှင့် အခြားအလားတူ ဆောင်ရွက်မှုများ)
- (ခ) ထုတ်ပိုးမှုပြောင်းလဲခြင်း
- (ဂ) ထုတ်ပိုးမှုဖျက်ပစ်ခြင်း
- (ဃ) ပုလင်းများ၊ဗူးများ၊သေတ္တာများနှင့် အခြားအလားတူ ထုတ်ပိုးပစ္စည်းများ တွင် ထည့်သွင်းခြင်း
- (င) ကုန်ပစ္စည်း အမျိုးအစား ခွဲခြားသော စနစ်ကို ရှင်းလင်းစေရန်အတွက် အထွေထွေစည်းမျဉ်း ၂(က)အရ ကွဲပြားနေသော အပိုပစ္စည်းများနှင့် အစိတ်အပိုင်းများ ကိုစုစည်းခြင်း
- (စ) ပစ္စည်းများ ကို အစုံလိုက်တွဲထားခြင်း(သို့)
- (ဆ) အပိုဒ်ခွဲ (က)နှင့် (ခ)တို့၏ လုပ်ဆောင်ချက်များ ကိုပေါင်းစပ်ခြင်း

**စည်းမျဉ်း(၃၁)**

**တိုက်ရိုက်ကုန်ပို့ခြင်း**

၁။ ကုန်တင်ပို့သည့်နိုင်ငံမှ ကုန်တင်သွင်းသည့်နိုင်ငံသို့ တိုက်ရိုက် သယ်ဆောင်သော ကုန်စည် သည် ဤ အခန်း၏လိုအပ်ချက်နှင့် ကိုက်ညီသည့် ပင်ရင်းဒေသထုတ်ကုန်ဖြစ်ပါက အကောက်ခွန်သက်သာခွင့် ခံစားခွင့်ပြုသည်။

၂။ အောက်ဖော်ပြချက်များ က ကုန်တင်ပို့နိုင်ငံမှကုန်တင်သွင်းသည့်နိုင်ငံသို့ ကုန်တင်ပို့သကဲ့သို့ မှတ်ယူနိုင်သည်။

- (က) ကုန်တင်ပို့နိုင်ငံမှ ကုန်တင်သွင်းနိုင်ငံသို့ တိုက်ရိုက် သယ်ဆောင်သော ကုန်စည်
- (ခ) ကုန်တင်ပို့နိုင်ငံနှင့် တင်သွင်းနိုင်ငံထက် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ(သို့)ထို့ထက်ပိုသော နိုင်ငံများကို ဖြတ်သန်း၍သယ်ယူပို့ဆောင်သော ကုန်စည်(သို့)အဖွဲ့ဝင် မဟုတ်သော နိုင်ငံ ကိုဖြတ်သန်း၍ သယ်ယူ ပို့ဆောင်သော ကုန်စည်၊ကုန်စည်အား သင်္ဘောပြောင်းရွှေ့မှု (သို့)ယာယီသိုလှောင်မှုများ တွင်ဆိပ်ကမ်း၌ကုန်အတင်အချပြုလုပ်ခြင်းနှင့်လမ်းခရီးတွင်မပျက်စီးအောင်ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ခြင်းမှအပပိုကောင်းအောင်ပြုပြင်ဆောင်ရွက်ခြင်းမရှိသည့်ကုန်စည်

**စည်းမျဉ်း (၃၂)**

**ထုတ်ပိုး ပစ္စည်းများ**

၁။ ကုန်စည်ကို သယ်ယူပို့ဆောင်ခြင်းနှင့် သင်္ဘောတင်ပို့ခြင်းများအတွက် အသုံးပြုသောထုတ်ပိုးပစ္စည်းများနှင့် ကုန်သေတ္တာများကို ပင်ရင်းဒေသထုတ်ကုန် ဆုံးဖြတ်ရာတွင် သတ်မှတ်ခြင်း မပြုပါ။

၂။ CTCသတ်မှတ်ချက်နှင့် အကြုံးဝင်သောကုန်စည်ထုတ်လုပ်မှုတွင် ပါဝင်သော ပင်ရင်းဒေသထုတ်ကုန်မဟုတ်သောပစ္စည်းများ ၊ လက်လီရောင်းချမည့်ကုန်စည်ကို ထုတ်ပိုးထားသော ထုတ်ပိုးပစ္စည်းများနှင့် ကုန်သေတ္တာများကို ပင်ရင်းဒေသထုတ်ကုန်ဆုံးဖြတ်ရာတွင် သတ်မှတ်ခြင်းမပြုပါ။

၃။ ကုန်စည်တစ်ခုသည် RVC တန်ဖိုးမြင့် သတ်မှတ်ချက်နှင့်အကြီးဝင်ပါက လက်လီရောင်းချမည့်ကုန်စည်ကို ထုတ်ပိုးထားသော ထုတ်ပိုးပစ္စည်းများနှင့် ကုန်သေတ္တာများ၏ ထုတ်ပိုးမှုတန်ဖိုးသည် RVC တွက်ချက်မှုအတွင်း ဆိုပါက ပင်ရင်းဒေသထုတ်ကုန် (သို့) ပင်ရင်းဒေသမဟုတ်သော ထုတ်ကုန်များကဲ့သို့ သတ်မှတ်ရပါသည်။

**စည်းမျဉ်း (၃၃)**

**ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကိရိယာတန်ဆာပလာများနှင့်ညွှန်ကြားချက်သတင်းအချက်အလက်များနှင့် အခြားသတင်းအချက်အလက်များ**

၁။ ကုန်စည်သည် CTC သတ်မှတ်ချက် (သို့) ထုတ်လုပ်မှုနည်းစဉ် ဆောင်ရွက်မှုများနှင့် ကိုက်ညီပါက ကုန်စည် နှင့်ပါသည့် ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကိရိယာတန်ဆာပလာများ နှင့်ညွှန်ကြားချက်သတင်းအချက် အလက်များ နှင့် အခြားသတင်းအချက်အလက်များကို ပင်ရင်းဒေသထုတ်ကုန် ဆုံးဖြတ်ရာတွင်ထည့်သွင်းခြင်းမပြုရပါ။

(က) သီးခြားအနေဖြင့် ကုန်စည်တွင်မပါဝင်သော ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကိရိယာတန်ဆာ ပလာများနှင့် ညွှန်ကြားချက်သတင်းအချက်အလက်များနှင့် အခြားသတင်းအချက်အလက်များ

(ခ) အစဉ်အလာအဖြစ် ကုန်စည်တွင်ပါဝင်သော ဆက်စပ်ပစ္စည်းများ၊ အပိုပစ္စည်းများ၊ ကိရိယာတန်ဆာ ပလာများနှင့်ညွှန်ကြားချက်သတင်းအချက်အလက်များနှင့် အခြားသတင်းအချက်အလက်များ

၂။ ကုန်စည်သည် RVC တန်ဖိုးမြင့်တွက်ချက်မှုနှင့် အကြီးဝင်ပါက ကုန်စည်နှင့်ပါသည့် ဆက်စပ်ပစ္စည်းများ၊ အပို ပစ္စည်းများ၊ ကိရိယာတန်ဆာပလာများနှင့်ညွှန်ကြားချက်သတင်းအချက်အလက်များ နှင့် အခြားသတင်းအချက်အလက် များကို RVC တွက်ချက်မှု အတွင်းဆိုပါက ပင်ရင်းဒေသထုတ်ကုန် (သို့) ပင်ရင်းဒေသမဟုတ်သော ထုတ်ကုန်များ၏ တန်ဖိုးများကဲ့သို့ သတ်မှတ်ရပါသည်။

**စည်းမျဉ်း (၃၄)**

**အဓိက မဟုတ်သည့်ပါဝင်ပစ္စည်းများ**

၁။ အဓိကမဟုတ်သည့် ပါဝင်ပစ္စည်းများကို မည်သည့်နေရာတွင် ထုတ်လုပ်သည့်ပစ္စည်းများဖြစ်စေ ပင်ရင်းဒေသ ထုတ်ကုန်များအဖြစ် သဘာထားပါသည်။

၂။ ဤစည်းမျဉ်း၏ ရည်ရွယ်ချက်အတွက်၊ အဓိကမဟုတ်သည့်ပါဝင်ပစ္စည်းများမှာ ကုန်စည်ထုတ်လုပ်မှု စမ်းသပ် မှု (သို့) စစ်ဆေးမှုတွင် အသုံးပြုသော ပစ္စည်းများ ( သို့သော်ကုန်စည်အတွင်း ရုပ်ပိုင်းဆိုင်ရာ ပါဝင်ဖွဲ့စည်းထားသည့် ပစ္စည်းများမဟုတ်ပါ ) ၊ ကုန်စည်ထုတ်လုပ်ရာတွင် ပူးတွဲပါရှိသည့် အသုံးအဆောင်များ ဆောင်ရွက်ခြင်းနှင့် အဆောက် အအုံထိမ်းသိမ်းစောင့်ရှောက်ခြင်းတွင် အသုံးပြုသော ပစ္စည်းများကိုဆိုလိုသည်။

- (i) လောင်စာနှင့်စွမ်းအင်
- (ii) ကိရိယာ၊ တန်ဆာပလာနှင့် ပုံစံခွက်
- (iii) အဆောက်အအုံများ နှင့် အသုံးအဆောင်များ ထိမ်းသိမ်းစောင့်ရှောက်ရာတွင်အသုံးပြုသည့်အပို ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ
- (iv) စက်ဆီ၊ ချောဆီ ပေါင်းစပ်ထားသော ကုန်ကြမ်းပစ္စည်းများနှင့် ထုတ်လုပ်မှုတွင် အသုံးပြုသော အခြားကုန်ကြမ်းပစ္စည်းများ (သို့) အဆောက်အအုံများနှင့် အသုံးအဆောင်များဆောင်ရွက်ရာတွင် အသုံးပြုသော အခြားကုန်ကြမ်းပစ္စည်းများ
- (v) လက်အိပ်များ၊ မျက်မှန်များ၊ ဖိနပ်များ၊ ဝတ်စုံများ၊ လုံခြုံရေး ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများ

- (vi) အသုံးအဆောင်များ၊ ကိရိယာတန်ဆာပလာများ ကုန်စည်စစ်ဆေးခြင်း ( သို့ ) စမ်းသပ်ခြင်းများတွင် အသုံးပြုသည့် ထောက်ပံ့ပစ္စည်းများ
- (vii) စက်ကူပစ္စည်းများနှင့် ချောဆီ
- (viii) ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အကျိုးအကြောင်းဆီလျော်စွာ သက်သေပြနိုင်သော ကုန်ပစ္စည်း ထုတ်လုပ်ရာ၌ အသုံးပြုသော်လည်း၊ ကုန်ပစ္စည်း၌ ပါဝင်ခြင်းမရှိသည့် အခြားပစ္စည်းများ

**စည်းမျဉ်း (၃၅)**

**ထပ်တူ ထပ်မျှဖြစ်ပြီး အပေးအယူလုပ်နိုင်သောပစ္စည်း**

၁။ ထပ်တူဖြစ်ပြီး အပေးအယူပြုလုပ်နိုင်သော ကုန်ပစ္စည်းများတွင် ပင်ရင်းကုန်ပစ္စည်းများ ဖြစ်ပြီး ၎င်းတို့ကို စတော့ထိန်းချုပ် သည့် အချက်အလက် များ ကို အသုံးပြုခြင်း(သို့)တီထွင်သည့်စီမံခန့်ခွဲမှုကို ဆောင်ရွက်ခြင်း ရှိ/ မရှိကိုဆုံးဖြတ်နိုင်သည်။



**အာဆီယံ-ဂျပန်လွတ်လပ်သော ကုန်သွယ်မှုဒေသ**  
**ပင်ရင်းဒေသထောက်ခံချက်ထုတ်ပေးခြင်း ဆိုင်ရာလုပ်ထုံးလုပ်နည်းများ**

**စည်းမျဉ်း (၁)**

**အဓိပ္ပါယ်သတ်မှတ်ချက်များ**

- (က) သက်ဆိုင်ရာ အစိုးရအာဏာပိုင်အဖွဲ့ ဆိုသည်မှာ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေနှင့်အမိန့်များအရ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ထုတ်ပေးရန် တာဝန်ရှိသည့် အာဏာပိုင်(သို့) ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်ထုတ်ပေးရန်အတွက်တာဝန်ပေးခြင်းခံရသည့် အဖွဲ့အစည်းများကို ဆိုလိုသည်။
- (ခ) သက်ဆိုင်ရာ အာဏာပိုင် ဆိုသည်မှာ နိုင်ငံ၏အကောက်ခွန် အာဏာပိုင်မှလွဲ၍ တင်သွင်းသည့်နိုင်ငံ အတွင်းတွင် စစ်ဆေးခြင်း(သို့) စစ်ဆေးရန်သွားရောက်ခြင်းတို့အတွက် တာဝန်ရှိသည့် အာဏာပိုင် အဖွဲ့ကိုဆိုလိုသည်။

**စည်းမျဉ်း (၂)**

**ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ထုတ်ပေးခြင်း**

၁။ တင်ပို့သည့် နိုင်ငံ၏သက်ဆိုင်ရာအစိုးရ အာဏာပိုင်အဖွဲ့သည် တင်ပို့သူ(သို့) သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ တောင်းဆိုမှု အရ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကို ထုတ်ပေးနိုင်သည် (သို့) တင်ပို့သည့်နိုင်ငံ ၏နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်းများအရ ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်ထုတ်ပေးရန်အတွက် အခြား အဖွဲ့အစည်းကို တာဝန်ပေး အပ် နိုင်သည်။

၂။ အဖွဲ့ဝင်တိုင်းသည် အခြားအဖွဲ့ဝင်နိုင်ငံတိုင်းဆီသို့ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် ထုတ်ပေးရန်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့၏အမည်နှင့်လိပ်စာစာရင်း၊လက်မှတ်နမူနာနှင့်ရုံးတံဆိပ်တုံးများကိုပေးပို့ရမည် ဖြစ်သည်။

၃။ အထက်ဖော်ပြပါ အမည်နှင့်လိပ်စာ စာရင်းတွင်မပါဝင်သည့် လက်မှတ်ရေးထိုးထားသည့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်သည် အသုံးမဝင်ပါ။

၄။ ကုန်ပစ္စည်းတင်ပို့သူသည် တင်ပို့သည့် နိုင်ငံအတွင်း ကုန်ပစ္စည်းထုတ်လုပ်သူ မဟုတ်လျှင် တင်ပို့သူ အနေဖြင့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကို အောက်ဖော်ပြပါ အချက်ဖြင့် တောင်းဆိုနိုင်သည်-

(a) ကုန်ပစ္စည်းထုတ်လုပ်သူမှ တင်ပို့သူထံသို့ပေးသည့် အချက်အလက်များကို အခြေခံသည့် တင်ပို့ သူမှ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့(သို့) တာဝန်ပေးခြင်းခံရသည့် အဖွဲ့ တင်ပြသည့် ကြေငြာလွှာ

(b) တင်ပို့သူ၏တောင်းဆိုချက်အရထုတ်လုပ်သူမှသက်ဆိုင်ရာအာဏာပိုင်ထံသို့တင်ပြသည့်ကြေငြာလွှာ

၅။ ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်ကို တင်ပို့သည့် ကုန်ပစ္စည်းသည် တင်ပို့သည့်နိုင်ငံ၏ ပစ္စည်းဖြစ် ကြောင်း သက်သေပြသည့်အနေဖြင့် ကုန်ပစ္စည်းတင်ပို့သူ (သို့) ထုတ်လုပ်သူမှထုတ်ပေးရန် တောင်းဆိုသည့်အခါ ထုတ်ပေး နိုင်သည်။

၆။ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် ထုတ်ပေးပြီးနောက် တင်ပို့သူ (သို့) ထုတ်လုပ်သူအနေဖြင့် အဆိုပါ ကုန်ပစ္စည်းသည်တင်ပို့သည့်နိုင်ငံ၏ ပင်ရင်းအဖြစ် အရည်အချင်းမမှီကြောင်းသိရှိပါက သက်ဆိုင်ရာအာဏာပိုင် (သို့)

အဖွဲ့ အစည်းများသို့ တင်ပို့သည့်နိုင်ငံ၏ ဥပဒေများ ၊ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်နိုင်ရန် အသိပေးရမည် ဖြစ်သည်။

၇။ အကယ်၍ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများအနေဖြင့် အဆိုပါအသိပေးချက်ကို လက်ခံရရှိ လျှင် (သို့) ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် ထုတ်ပေးပြီးနောက် အဆိုပါကုန်ပစ္စည်းသည် အရည်အသွေးမပြည့်မှီကြောင်း သိရှိပါက အဆိုပါ ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်ကို ပယ်ဖျက်ရမည်ဖြစ်ပြီး ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်ကို ထုတ်ပေးလိုက်သည့် တင်ပို့သူအနေဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများထံ သို့ ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ် ပြန်လည်ပေးပို့သည့် ကိစ္စရပ်များမှလွဲ၍ အဆိုပါကိစ္စကို တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့ သို့လည်းချက်ချင်းအသိပေးရမည်ဖြစ်သည်။

၈။ Co Form များ၏ ပုံစံနှင့်အချက်များသည် အင်္ဂလိပ်ဘာသာဖြင့် ဖြစ်ရမည် ဖြစ်ပြီး ဤ ပူးတွဲ၏ နောက်ဆက်တွဲ တွင်ဖော်ပြထားသည့် အချက်အလက်များပါဝင်ရမည်ဖြစ်သည်။

**စည်းမျဉ်း (၃)**

**ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ်တင်ပြခြင်း**

၁။ အကောက်ခွန် အထူးသက်သာခွင့် ခံစားနိုင်ရန်အတွက် တင်သွင်းသူမှ တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန် အာဏာပိုင်အဖွဲ့ထံသို့ အောက်ဖော်ပြပါ အချက်များကိုတင်ပြရမည်-

- (က) သက်တမ်းရှိသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်
- (ခ) တင်သွင်းသည့်နိုင်ငံ၏ ဥပဒေများ ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုအပ်သော အခြားအထောက်အထား( ဥပမာ - ကုန်ဝယ်အမှာစာ ၊ တတိယ နိုင်ငံကုန်ဝယ်အမှာစာ အပါအဝင် နှင့် ကုန်တင် ပို့သည့် နိုင်ငံ တွင်ထုတ်ပေးသည့် ခရီးစဉ်အစ မှ အဆုံးအထိ သင်္ဘောတင် အထောက်အထားများ

၂။ အမေရိကန် ဒေါ်လာ နှစ်ရာ(သို့) တင်ပို့သည့်နိုင်ငံသုံး ငွေကြေးသည် အမေရိကန်ဒေါ်လာ နှစ်ရာနှင့်ညီမျှသော ပမာဏ (သို့) တင်သွင်းသည့် နိုင်ငံမှသတ်မှတ်သည့် ထို့ထက်ပိုသော ငွေပမာဏ တို့အတွက် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် တင်ပြရန် မလိုအပ်ပါ။

၃။ တင်ပို့သည့် နိုင်ငံတွင် ပင်ရင်းဖြစ်သည့် ကုန်ပစ္စည်းများသည် တင်ပို့/ တင်သွင်း သည့်နိုင်ငံမှ လွဲ၍ တစ်ခု (သို့) တစ်ခုထက်ပိုသော အဖွဲ့ဝင်နိုင်ငံ (သို့) အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများမှ တင်သွင်းလာပါက ၊ တင်သွင်းသည့် နိုင်ငံသည် ကုန်ပစ္စည်းတင်သွင်းသည့် တင်သွင်းသူအနေဖြင့် အကောက်ခွန် သက်သာခွင့် ခံစားရန် အတွက် အောက်ပါတို့ကိုတင်ပြရမည်-

- (က) ခရီးစဉ် အစမှအဆုံးထိ သင်္ဘောတင် အထောက်အထားများ
- (ခ) တစ်ခု(သို့) တစ်ခုထက်ပိုသော အဖွဲ့ဝင်နိုင်ငံ (သို့) အဖွဲ့ဝင်မဟုတ်သောနိုင်ငံများ၏ အကောက်ခွန် အာဏာပိုင်အဖွဲ့(သို့) သက်ဆိုင်ရာအဖွဲ့မှပေးသော သက်သေခံလက်မှတ်(သို့) အခြားအချက်အလက်များ အဆိုပါအဖွဲ့ဝင် နိုင်ငံ (သို့) အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများတွင် ကုန်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းရန်အတွက် ဆောင်ရွက်သည့် လုပ်ငန်းများ၊ ကုန်တင်ခြင်း၊ ကုန်ချခြင်း မှလွဲ၍ အခြားဆောင်ရွက်မှုများကို ဆောင်ရွက်ခြင်း မပြု ကြောင်း ဖော်ပြသည်။

၄။ (က) တင်ပို့သည့် နိုင်ငံ၏ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့(သို့) Co ထုတ်ပေးရန် တာဝန်ပေးခြင်းခံရသူ မှ Co ထုတ်ပေးလိုက်သော ပင်ရင်းဖြစ်သော ကုန်စည်များကို တင်သွင်းသည့်နိုင်ငံမှ အခြားအဖွဲ့ဝင်

နိုင်ငံသို့ တင်ပို့သည့် အခါ တင်သွင်းသည့် နိုင်ငံ၏ သက်ဆိုင်ရာအစိုးရ အာဏာပိုင်အဖွဲ့ (သို့) တာဝန်ပေးခြင်းခံရသူသည် ပင်ရင်းဖြစ်သော ကုန်စည်များအတွက် ကျောထောက်နောက်ခံ ပြုထုတ်ပေးသည့် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်ကို Co Form အသစ်အနေဖြင့်ထုတ်ပေး နိုင် သည်။

၅။ အကယ်၍ တင်သွင်းသည့် နိုင်ငံအတွင်းတွင် တင်ပို့သူ(သို့) အာဏာပိုင်အဖွဲ့မှ သက်တမ်းရှိသော Co Form မူရင်းကို ပြသ၍ တောင်းဆိုပါက-

(ခ) ကျောထောက်နောက်ခံ ပြုထုတ်ပေးသည့် ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ် (Back to Back Co Form) ကို ထုတ်ပေးသည့်အခါ မူရင်း Co Form ကို ထုတ်ပေးသည့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့(သို့) အဖွဲ့အစည်း၏ နိုင်ငံကိုပင်ရင်းအနေဖြင့် ဖော်ပြရမည်။

**စည်းမျဉ်း (၄)**

**ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် သက်တမ်း**

၁။ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် ကို တင်ပို့သည့်နိုင်ငံ၏သက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့ (သို့) တာဝန်ပေးခံရသည့်အဖွဲ့အစည်းမှ ထုတ်ပေးသည့် တစ်နှစ်အတွင်း တင်သွင်းသည့်နိုင်ငံ၏အကောက်အခွန်အာဏာပိုင်အဖွဲ့ သို့တင်ပြရမည်ဖြစ်သည်။

၂။ ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်ကို တင်ပြရမည့် ရက်ထက်ကျော်လွန်သည့် အခါမှ တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့သို့တင်ပြပါသည်။

၃။ ထုတ်ပေးပြီး ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်ကို တင်ပို့သည့်နိုင်ငံ၏ ပင်ရင်းကုန်စည် တစ်ခုကို တင်သွင်းသည့် နိုင်ငံအတွင်းသို့ တစ်ကြိမ် တင်သွင်းရန် အတွက်သာ အသုံးပြုနိုင်ပါသည်။

**စည်းမျဉ်း (၅)**

**မှတ်တမ်းထိန်းသိမ်းခြင်း**

၁။ အဖွဲ့ဝင် နိုင်ငံတိုင်းသည် ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း တင်ပို့သည့်နိုင်ငံအတွင်း တွင် Co Form ထုတ်ပေးခြင်းခံရသည့် ကုန်ပစ္စည်း ထုတ်လုပ်သူ (သို့) တင်ပို့သူသည် ကုန်ပစ္စည်း၏ ပင်ရင်းနှင့်ပတ်သက်၍ မှတ်တမ်းများထိန်းသိမ်းထားရှိရမည် ဖြစ်သည်။ ဤ သဘောတူ စာချုပ်၏ ရည်ရွယ်ချက်အနေဖြင့် တင်ပို့သူ(သို့) ထုတ်လုပ်သူသည် Co Form ထုတ်ပေးသည့်နေ့မှ သုံးနှစ်အထိအဆိုပါမှတ်တမ်းကို ထိန်းသိမ်းထားရှိရမည် ဖြစ်သည်။

၂။ သက်ဆိုင်ရာ အစိုးရအာဏာပိုင်အဖွဲ့ (သို့) တာဝန်ပေးခြင်းခံရသူသည် ထုတ်ပေးပြီး Co Form ၏မှတ်တမ်း ကို Co Form ထုတ်ပေးသည့် ရက်စွဲမှ သုံးနှစ်အတွင်း ထိန်းသိမ်းထားရမည်ဖြစ်သည်။ မှတ်တမ်းတိုင်းတွင် တင်ပို့သည့် နိုင်ငံ၏ ပင်ရင်းကုန်ပစ္စည်းအဖြစ် အရည်အချင်းဖော်ပြသည့် အကူအညီပေးသည့် အထောက်အထားများပါဝင်ရမည် ဖြစ်သည်။

**စည်းမျဉ်း (၆)**

**စစ်ဆေးခြင်း**

၁။ ဤသဘောတူ စာချုပ်အရ ကုန်ပစ္စည်းတစ်ခုသည် အခြားနိုင်ငံမှ တင်သွင်းလာခြင်း ရှိ/မရှိ ကို ဆုံးဖြတ်ရန်နှင့် အကောက်ခွန် အထူးသက်သာခွင့် ကိုခံစားရန် အတွက် အဆိုပါနိုင်ငံ၏ ပင်ရင်းအနေဖြင့် အရည်အသွေးပြည့်မီကြောင်းဖော်ပြရန် ၊ တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့(သို့) သက်ဆိုင်ရာအဖွဲ့အစည်းသည် ကုန်ပစ္စည်း၏ မူရင်းနှင့်ပတ်သက်၍ အချက်အလက်များကို တောင်းဆိုနိုင်ပြီး အဆိုပါတောင်းဆိုမှုကို တင်ပို့သည့်

နိုင်ငံ၏ သက်ဆိုင်ရာ အစိုးရအာဏာပိုင်အဖွဲ့အနေဖြင့် ပင်ရင်းနှီးငွေ သက်သေခံလက်မှတ် အခြေခံ အဖြစ်ယူဆနိုင် သည်။

၂။ တင်ပို့သည့် နိုင်ငံ၏ သက်ဆိုင်ရာ အစိုးရအာဏာပိုင်အဖွဲ့သည် တောင်းဆိုမှုကို လက်ခံရရှိပြီး သုံးလအတွင်း တောင်းဆိုမှုနှင့် ပတ်သက်သည့်အချက်အလက်များ ကို ပေးရမည်ဖြစ်သည်။ တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန် အာဏာပိုင်အဖွဲ့(သို့) သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့မှ လိုအပ်သည်ဟု ယူဆပါက ၎င်း တို့အနေဖြင့် ကုန်ပစ္စည်း၏ မူရင်းနှင့်ပတ်သက်၍ အချက်အလက်များကို ထပ်မံတောင်းဆိုနိုင်သည်။ ထိုကဲ့သို့ တောင်းဆိုလာပါက တင်ပို့သည့် နိုင်ငံ၏ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့သည်ထပ်မံတောင်း ဆိုမှု ကိုလက်ခံရရှိပြီး သုံးလအတွင်း ဥပဒေ ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ အချက်အလက်များ ပေးရမည်ဖြစ်သည်။

၃။ တင်ပို့သည့် နိုင်ငံ၏ သက်ဆိုင်ရာအစိုးရ အာဏာပိုင်အဖွဲ့သည် Co Form ထုတ်ပေးခြင်းခံရသည့် တင်ပို့သူ အနေဖြင့် တောင်းဆိုသည့် အချက်အလက်များကို ပေးရမည်ဖြစ်သည်။

၄။ သတင်းအချက်အလက်အတွက် တောင်းဆိုမှုသည် စစ်ဆေးရန်အတွက် သွားရောက်ခြင်း ဆောင်ရွက်ရန် အတွက် အတားအဆီးမဖြစ်စေရ ။

၅။ စစ်ဆေးရန်အတွက် သွားရောက်ခြင်း ၊ စစ်ဆေးခြင်း တို့အတွက် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်နေစဉ် အတွင်းတင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင် အဖွဲ့သည် စစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းစဉ်အတွင်း အကောက်ခွန်အထူးသက်သာခွင့် ခံစားမှုကို ဆိုင်းငံ့ထားနိုင်ပြီး ၊ တင်သွင်းသူအနေဖြင့် ကုန်ပစ္စည်းများ ကို သင့်တော်သော စီမံခန့်ခွဲမှု အတိုင်းအတာများအတွက်ထုတ်ပြန်ခြင်းမပြုမီ ၎င်းတို့အနေဖြင့် လုပ်ထုံးလုပ်နည်းများ ပြီးစီးအောင် စောင့်ရန်မလိုပါ။

၆။ အဖွဲ့ဝင်နိုင်ငံတိုင်းသည် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့၏ အမည်များကို အခြားအဖွဲ့ဝင်နိုင်ငံများသို့ ပေးရမည် ဖြစ်သည်။

**စည်းမျဉ်း (၇)**

**စစ်ဆေးရန်သွားရောက်ခြင်း**

၁။ တင်သွင်းသည့် နိုင်ငံ၏ အကောက်ခွန်အာဏာပိုင် အဖွဲ့(သို့) သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အနေဖြင့် တင်ပို့ သည့်နိုင်ငံသို့ အောက်ပါအချက်များကို တောင်းဆိုနိုင်သည် -

(က) ကုန်ပစ္စည်း၏ ပင်ရင်းနှင့်ပတ်သက်သည့် အချက်အလက်များ ပေးအပ်ရန် စုဆောင်းရန်စစ်ဆေးရန် ကုန်ပစ္စည်းထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ အတွက် တင်ပို့သည့် နိုင်ငံ၏ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့နှင့်အတူ ပင်ရင်းနှီးငွေသက်သေခံ လက်မှတ်ထုတ်ပေးခြင်းခံရသည့် တင်ပို့သူ(သို့) တင်ပို့သည့်နိုင်ငံ အတွင်းရှိ ကုန်ပစ္စည်းထုတ်လုပ်သူ၏ ပိုင်နက်သို့ သွားရောက်စစ်ဆေးခြင်း အားဖြင့် စစ်ဆေးနိုင်သည်။

(ခ) သွားရောက်စစ်ဆေးစဉ်အတွင်းတွင် တင်ပို့သည့်နိုင်ငံ၏ သက်ဆိုင်ရာအစိုးရအာဏာပိုင် အဖွဲ့(သို့) တာဝန်ပေးခြင်း ခံရသူ၏ ပိုင်ဆိုင်မှုအတွင်းတွင် ကုန်ပစ္စည်း၏ ပင်ရင်းနှင့်ပတ်သက်သည့် အချက်အ လက်များ ပေးရမည်ဖြစ်သည်။

၂။ တင်ပို့သည့် နိုင်ငံသို့ သွားရောက်စစ်ဆေးရန် တောင်းဆိုစဉ်အတွင်းတွင် တင်သွင်းသည့်နိုင်ငံ၏ အကောက်

ခွန်အာဏာပိုင် အဖွဲ့(သို့)သက်ဆိုင်ရာ အဖွဲ့အစည်းသည် တင်ပို့သည့်နိုင်ငံသို့ သွားရောက် စစ်ဆေးရန် ရည်ရွယ်သည့် အချိန်ထက် ရက်ပေါင်း(၆၀) ကြို၍ စာဖြင့် အကြောင်းကြားရမည် ဖြစ်ပြီး တင်ပို့သည့် နိုင်ငံအနေဖြင့် လက်ခံ နိုင်ခြင်းရှိ/ မရှိ ကို အကြောင်းပြန်ကြားပေးရမည် ဖြစ်သည်။ တင်ပို့သည့် နိုင်ငံ၏ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အနေ ဖြင့်(သွားရောက်စစ်ဆေးလိုသည့်) တင်ပို့သူ(သို့) ထုတ်လုပ်သူများ၏ ပိုင်နက်များကို သွားရောက်စစ်ဆေးသည့် အပေါ် လက်ခံရန် တောင်းဆိုရမည်ဖြစ်သည်။

၃။ အကြောင်းကြားခြင်းတွင် အောက်ပါတို့ ပါဝင်ရမည်ဖြစ်သည် -

- (က) အကောက်ခွန်အာဏာပိုင် အဖွဲ့ (သို့) ထုတ်ပေးသည့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့၏ သက်သေ အထောက်အထား
- (ခ) သွားရောက်စစ်ဆေးလိုသည့် ကုန်တင်ပို့သူ (သို့) တင်ပို့သည့် နိုင်ငံ အတွင်း ကုန်ပစ္စည်းထုတ်လုပ် သူ၏အမည်
- (ဂ) စစ်ဆေးလိုသည့် ရက်စွဲနှင့်နေရာ
- (ဃ) ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်တွင် ဖော်ပြထားသည့် အထူးပြုအထောက်အထားများ ပါဝင်သည့် စစ်ဆေးမည့် ရည်ရွယ်ချက်
- (င) စစ်ဆေးစဉ်အတောအတွင်း ပါဝင်မည့် တင်သွင်းသည့် နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့(သို့) သက်ဆိုင်ရာအာဏာပိုင် အဖွဲ့၏အမည်နှင့် ရာထူး

၄။ တင်ပို့သည့်နိုင်ငံအနေဖြင့် အဆိုပါလာရောက်စစ်ဆေးမှုကိုလက်ခံနိုင်ခြင်းရှိမရှိတောင်းဆိုမှုကို လက်ခံရရှိ ပြီးရက်ပေါင်း(၃၀)အတွင်း စာရေး၍ အကြောင်းပြန်ကြားရမည်ဖြစ်ပါသည်။

၅။ တင်ပို့သည့်နိုင်ငံ၏သက်ဆိုင်ရာအစိုးရအာဏာပိုင်အဖွဲ့သည်နိုင်ငံ၏ဥပဒေများ၊လုပ်ထုံးလုပ်နည်းများ အရရှိသည့် သတင်းအချက်အလက်များအားတင်သွင်းသည့် နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့(သို့) သက်ဆိုင် ရာအာဏာပိုင်အဖွဲ့သို့သွားရောက်စစ်ဆေးသည့်ရက်(၄၅)ရက်အတွင်း(သို့) သဘောတူညီထားသည့် အချိန်ကာလ တစ်ခုအတွင်း ပေးရမည် ဖြစ်သည်။

**စည်းမျဉ်း (၈)**

**ပင်ရင်းဆုံးဖြတ်ခြင်းနှင့် အကောက်ခွန်အထူးသက်သာခွင့်**

၁။ တင်သွင်းသူသည်တင်ပို့သည့်နိုင်ငံအနေဖြင့် ပင်ရင်းအဖြစ်သတ်မှတ်ရန် အရည်အချင်းမမှီသည့် ကုန်ပစ္စည်း များအား အကောက်ခွန်သက်သာခွင့် ခံစားရန်အတွက်ကြေငြာခြင်း(သို့)ဤ နောက်ဆက်တွဲ၏မည်သည့် သက်ဆိုင်ရာ လိုအပ်ချက်ကိုမဆို လိုက်နာခြင်းမပြုပါက တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့သည် အကောက်ခွန် သက်သာခွင့်ပေးရန် ငြင်းဆိုနိုင်သည်။

၂။ စည်းမျဉ်း(၆)(သို့)၇တွင်ဖော်ပြထားသည့်စစ်ဆေးသည့်လုပ်ထုံးလုပ်နည်းများကိုဆောင်ရွက်သည့်အခါ၊တင်သွင်း သည့်နိုင်ငံ၏အကောက်ခွန်အာဏာပိုင်အဖွဲ့အနေနှင့်အဆိုပါ ကုန်ပစ္စည်းသည် တင်ပို့သည့် နိုင်ငံ၏ ပင်ရင်းအဖြစ် အရည်အချင်းမပြည့်မီဟုဆုံးဖြတ်နိုင်ပြီးအကောက်ခွန်သက်သာခွင့်ပေးရန်ငြင်းဆိုနိုင်သည့် အနေ အထားများမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) တင်ပို့နိုင်ငံ၏သက်ဆိုင်ရာအာဏာပိုင်အဖွဲ့သည်တစ်ဖက်မှတောင်းဆိုမှုကိုစည်းမျဉ်း(၆)၊ အပိုဒ် ၂(သို့) စည်းမျဉ်း ၇ ၊အပိုဒ် ၅တွင်ဖော်ပြသည့်ကာလအတွင်းတုန့်ပြန်ရန်ပျက်ကွက်ပါက

(ခ) တင်သွင်းသည့်နိုင်ငံ၏အကောက်ခွန်အာဏာပိုင်အဖွဲ့(သို့)သက်ဆိုင်ရာအဖွဲ့အစည်းမှတောင်းဆိုသည့် စစ်ဆေးရန်လာရောက်မှုကိုတင်ပို့သည့်နိုင်ငံမှငြင်းဆန်ပါက(သို့) အဆိုပါနိုင်ငံအနေဖြင့် ဆက်သွယ်ဆောင်ရွက်မှုကို အကြောင်းပြန်ရန်ပျက်ကွက် ပါက

(ဂ) စည်းမျဉ်း(၆(သို့)၇)တွင်တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန်အာဏာပိုင်အဖွဲ့ မှပေးသော အချက်အလက် များ သည် ကုန်ပစ္စည်းများ အနေ ဖြင့် တင်ပို့သည့်နိုင်ငံ၏ ပင်ရင်းအဖြစ် သက်သေပြရန် လုံလောက်ခြင်းမရှိပါက

၃။ စည်းမျဉ်း(၆(သို့)၇) တွင်ဖော်ပြထားသည့် စစ်ဆေးသည့်လုပ်ထုံးလုပ်နည်းများ ကိုဆောင်ရွက်သည့် အခါ တင်သွင်းသည့်နိုင်ငံ၏ အကောက်ခွန် အာဏာပိုင်အဖွဲ့သည် တင်ပို့သည့် နိုင်ငံ၏ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ထံသို့ တွေ့ရှိသည့်အချက်အလက်များ ကို တင်ပို့သည့်နိုင်ငံမှ အချက်အလက် ကို နောက်ဆုံးပေးပို့ပြီးရက် ပေါင်း(၃၀)အတွင်း (သို့) (၆၀) အတွင်းပေးပို့ရမည် ဖြစ်သည်။

၄။ တင်ပို့သည့်နိုင်ငံ၏ အစိုးရ အာဏာပိုင်အဖွဲ့သည် တင်သွင်းသည့်နိုင်ငံ၏အကောက်ခွန်အာဏာပိုင်အဖွဲ့ထံမှ ရရှိသည့် ဆုံးဖြတ်ချက်ကို သွားရောက် စစ်ဆေးခြင်းခံရသည့် တင်ပို့သူ(သို့) ထုတ်လုပ်သူထံသို့ အကြောင်း ကြားရမည်ဖြစ်သည်။ အကယ်၍ အဆိုပါ ကုန်ပစ္စည်း သည် တင်ပို့သည့် နိုင်ငံ တွင် ပင်ရင်းဖြစ်ကြောင်းအရည် အသွေး ပြည့်မီပါဆိုင်းငံ့ထားသော အကောက်ခွန်သက်သာခွင့် ကိုပြန်လည် ပေးအပ် နိုင်သည်။

**စည်းမျဉ်း (၉)**

**လျှို့ဝှက်ခြင်း**

၁။ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ အခြားနိုင်ငံတစ်ခုသို့ အချက်အလက် များ ကို လျှို့ဝှက်ခြင်းအနေဖြင့် ပေးသည့် အခါ လက်ခံရရှိသည့် နိုင်ငံအနေဖြင့် အဆိုပါ အချက်အလက် များ ပေါက်ကြားမှု မှ ကာကွယ်သည့် အနေဖြင့် လျှို့ ဝှက်ချက် အနေ ဖြင့် ထိန်းသိမ်းထားရှိရမည်။

၂။ တင်သွင်းသည့် နိုင်ငံ၏အကောက်ခွန်အာဏာပိုင်အဖွဲ့(သို့) သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့သည်  
(က) အဆိုပါအာဏာကိုပင်ရင်းနိုင်ငံသက်သေခံလက်မှတ်စစ်ဆေးရန်ရည်ရွယ်ချက် အတွက်အသုံးပြု နိုင်သည်။  
(ခ) တရားရုံးမှထွက် ပေါ်လာသော ရာဇဝတ်ဆိုင်ရာ ကိစ္စရပ်များအတွက် အသုံးမပြုနိုင်ပါ။

**စည်းမျဉ်း (၁၀)**

**သင့်တော်သော ပြစ်ဒဏ်(သို့)လိမ်လည်သည့် ကိစ္စဆိုင်ရာအခြားကိစ္စရပ်များ**

ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်နှင့်ပတ်သက်၍လိမ်လည်မှုများ(လိမ်လည်ကြေငြာချက်များအပါအဝင်) ကိုကျူးလွန်သည့် တင်ပို့သူ(သို့)ထုတ်လုပ်သူများ ကိုသင့်တော်သော ပြစ်ဒဏ်(သို့) အခြားပြစ်ဒဏ် များ ချမှတ်နိုင်သည်။

**စည်းမျဉ်း (၁၁)**

**အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ**

သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ၏အကောက်ခွန်အာဏာပိုင်များ၊သက်ဆိုင်ရာအစိုးရ အာဏာပိုင်အဖွဲ့နှင့် အခြားအာဏာပိုင်အဖွဲ့များ အနေဖြင့်၎င်းတို့၏လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန်အတွက် အသေးစိတ် အချက်အလက်များ ကိုဖော်ပြထားပါသည်။